



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  
 အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့  
 ကျန်းမာရေးဝန်ကြီးဌာန  
 ထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၂)  
 ၂၀၂၂ ခုနှစ်၊ မေလ (၈) ရက်

**လူပုဂ္ဂိုလ်များအပေါ် သုတေသနဆောင်ရွက်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီ ဖွဲ့စည်းခြင်း**

- ၁။ သုတေသီများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သုတေသနလုပ်ငန်းဆောင်ရွက်ရာတွင် သုတေသနတွင် ပါဝင်သော လူပုဂ္ဂိုလ်များ၏ အန္တရာယ်ကင်းရှင်းမှု၊ လုံခြုံမှုနှင့် ကိုယ်ပိုင်လေးစားခွင့်တို့ကို မထိခိုက်စေရန်နှင့် လိုအပ်သည့် လမ်းညွှန်မှုများပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီ (Ethics Review Committee – ERC) ကို (၈-၅-၂၀၂၂) ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။
- ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
  - (က) ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများမှ ဝန်ထမ်းများ၊ အခြားနီးနွယ်ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးနှင့် ဆေးနီးနွယ်တက္ကသိုလ်/ကျောင်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs/ INGOs) နှင့် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်း (International Health Institution) များ အစရှိသည့်

လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ပြုလုပ်သည့် လူပုဂ္ဂိုလ်နှင့်ပတ်သက်သော (ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံယူချက်သဘောတရားဆိုင်ရာ) ကျန်းမာရေးသုတေသနများကို သုတေသနကျင့်ဝတ်ဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ၊ လက်တွေ့အသုံးဝင်မှုဆိုင်ရာ၊ တည်ဆဲဥပဒေ၊ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စသည်ဖြင့် ရှုထောင့်ပေါင်းစုံမှ အလုံးစုံ ခြုံငုံသုံးသပ်၊ စိစစ်လမ်းညွှန်မှု ပေးနိုင်ရန်၊

- (ခ) Helsinki ထုတ်ပြန်ချက်နှင့် Council for International Organizations of Medical Sciences (CIOMS) ၏ လမ်းညွှန်ချက်များ၊ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုတေသနတွင်ပါဝင်သော လူပုဂ္ဂိုလ်များ၏ အန္တရာယ်ကင်းရှင်းမှု၊ လုံခြုံမှုနှင့် ကိုယ်ပိုင်လေးစားခွင့်တို့ကို မထိခိုက်စေသော သုတေသနများအဖြစ် ဆောင်ရွက်နိုင်ရေး သုတေသီများနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား လမ်းညွှန်မှုပေးရန်၊ အထူးသဖြင့် ပြုလုပ်မည့် သုတေသနလုပ်ငန်းများသည် အခြေအမြစ်ရှိသော သိပ္ပံပညာအပေါ်တွင် အခြေပြု၍ ဘေးအန္တရာယ်နည်းပါးပြီး အကျိုးကျေးဇူးရှိသော သုတေသနများ ဖြစ်စေရန် ကြီးကြပ်စိစစ်၊ လမ်းညွှန်မှုပေးရန်၊
- (ဂ) ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များပါဝင်သော သုတေသနအဆိုပြုချက်များနှင့် သုတေသနတွင်ပါဝင်သူ လူပုဂ္ဂိုလ်များထံမှ ခွင့်ပြုသဘောတူညီမှုရရှိရန် အသိပေးအကြောင်းကြားလွှာ (Informed Consent Form) များကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်စစ်ဆေးကြည့်ရှုပြီး လက်ခံအတည်ပြုရန် (သို့မဟုတ်) အတည်မပြုရန်၊
- (ဃ) ပြန်လည်ဖြည့်စွက်ခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်း ပြုလုပ်ရန် ကော်မတီက အကြံပြုထားသော သုတေသနစာတမ်းများ၏ ပြန်လည်ဖြည့်စွက်ပြင်ဆင်ချက်များကို ထပ်မံသုံးသပ်စိစစ်ကြည့်ရှုပြီး လက်ခံအတည်ပြုရန် (သို့မဟုတ်) အတည်မပြုရန်၊
- (င) သုတေသနတွင်ပါဝင်သော လူပုဂ္ဂိုလ်များက သုတေသနနှင့်ပတ်သက်၍ ကျေနပ်မှု မရှိသောကြောင့် တိုင်ကြားလာပါက ကြားနာစစ်ဆေးခြင်းကိစ္စကို စီစဉ်ဆောင်ရွက်ရန်၊

- (စ) ကော်မတီ၏ အစည်းအဝေးအသီးသီးမှ အစည်းအဝေးမှတ်တမ်းများနှင့် ကော်မတီ၏ နှစ်အလိုက် ဆောင်ရွက်ချက်အစီရင်ခံစာများကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးပို့ရန်နှင့် လျှို့ဝှက်ထိန်းသိမ်းထားရှိရန်၊
- (ဆ) ကျင့်ဝတ်ဆိုင်ရာများနှင့်ပတ်သက်၍ တင်သွင်းလာသော သုတေသနအဆိုပြုလွှာများ၏ သီးသန့် မှတ်ပုံတင်နံပါတ်စဉ်များကို သတ်မှတ်ပေးရန်၊
- (ဇ) အတည်ပြုခွင့်ပြုချက်ပေးထားသော သုတေသနအဆိုပြုချက်များအားလုံးကို အတွင်း ရေးမှူးအဖွဲ့က စီမံခန့်ခွဲ၍ အချက်အလက်များ သိမ်းဆည်းထားရန်။

၃။ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီနှင့် စပ်လျဉ်းသည့် အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ Website (<https://moh.nugmyanmar.org/>) တွင် ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန  
အမျိုးသားညီညွတ်ရေးအစိုးရ  
<https://moh.nugmyanmar.org/>